

にほん い 日本へ行ってみたいです

Nihon e itte mitai desu

ဂျပန်ကို သွားကြည့်ချင်ပါတယ်။



ဒီနေ့အတွက် အတ်ဝင်ခန်း

- タム** : こんにちは。私はタムです。 **မင်္ဂလာပါ။**
တမ် : **Konnichiwa. Watashi wa Ta'mu de'su.** **ကျွန်မက တမ်ပါ။**
- 悠輝** : あ、ぼく、悠輝です。 **အဲ၊ ကျွန်တော်က ယူးကိပါ။**
ယူးကိ : **A, bo'ku, Yu'uki de'su.**
- タム** : タムさん、日本語ができるんですね！ **တမ်ဝံ ဂျပန်စကားတတ်တာပဲနော်။**
တမ် : **Ta'mu-san, Nihongo ga deki'run de'su ne!**
- タム** : 少しだけです。 **နည်းနည်းလေးပါရှင်။**
တမ် : **Sukoshi dake' de'su.**
- 悠輝** : ええ。すごいですね。 **ဪ။ တော်လိုက်တာ။**
ယူးကိ : **Hee. Sugo'i de'su ne.**
- タム** : 日本へ行ってみたいです。 **ဂျပန်ကို သွားကြည့်ချင်ပါတယ်။**
တမ် : **Niho'n e itte mita'i de'su.**
- 悠輝** : ぜひ来てください。 **ဆက်ဆက် လာခွဲပါ။**
ယူးကိ : **Ze'hi ki'te kudasa'i.**
- 悠輝** : ぼくが案内しますよ。 **ကျွန်တော် လိုက်ပြပေးပါမယ်။**
တမ် : **Bo'ku ga anna'i-shima'su yo.**

ဝေါဟာရ

できる တတ်တယ်	少し နည်းနည်း	だけ ပဲ
deki'ru	suko'shi	dake
すごい အထင်ကြီးစရာကောင်းတဲ့	ぜひ ဆက်ဆက်	案内する လိုက်ပြတယ်
sugo'i	ze'hi	anna'i-suru

အဓိက အသုံးအနှုန်း

日本へ行ってみたいです。

Niho'n e itte mita'i de'su.

ဂျပန်ကို သွားကြည့်ချင်ပါတယ်။ ကိုယ့်ရဲ့ ဆန္ဒကို ပြောတဲ့အခါ "[TE-ပုံစံ ကြိယာ] + mitai" ကို သုံးရပါမယ်။ "itte mitai" မှာပါတဲ့ "itte" က "iku" "သွားတယ်" ဆိုတဲ့ ကြိယာရဲ့ TE-ပုံစံ ဖြစ်ပါတယ်။ အဆုံးမှာ "desu"ကို ဝေါင်းထည့်ရင် ယဉ်ယဉ်ကျေးကျေး ပြောတဲ့ပုံစံ ဖြစ်သွားပါတယ်။ "XXX mitai" ဆိုတာ တစ်ခါမှ မလုပ်ဖူးတဲ့ အရာ အတွက် သုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ (စာမျက်နှာ ၁၅၀-၁၅၁ ကို ကြည့်ပါ။)


သုံးကြည့်ကြရအောင်

日本で何がしたいですか。

Niho'n de na'ni ga shita'i de'su ka.

そうですね。。。相撲を見てみたいです。

So'o de'su ne... Sumoo o mi'te mita'i de'su.



ဂျပန်မှာ ဘာလုပ်ချင်ပါသလဲ။
အင်း... ဆူပိုပွဲ ကြည့်ကြည့်ချင်ပါတယ်။

ကြိုးစားကြည့်ရအောင်


～てみたいです。 XXXကြည့်ချင်ပါတယ်။

～te mita'i de'su.

① 富士山に登る (→登って)
Fu'jisan ni noboru (→nobotte)
ဖူချီတောင် တက်တယ်



② 新幹線に乗る (→乗って)
Shinka'nsen ni noru (→notte)
ရှင်ကန်းစဲန်းကျည်ဆန်ရထား စီးတယ်



“””””
ဒီကနေ့အတွက် အပိုဆု စကား

少しだけです。
Sukoshi dake' de'su.
နည်းနည်းလေးပါ။

တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ အရည်အချင်းကို ချီးကျူးတဲ့အခါ မိမိကိုယ်ကို နှိမ့်ချပြီး ပြန်ပြောတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။




ဟာ့ရှစ်ရဲ့ ဗဟုသုတ ဟင်းလေးအိုး

ဆူမိုပြိုင်ပွဲ

ဆူမိုဟာ ဂျပန်ရဲ့ နိုင်ငံ့အားကစားနည်း လို့ဆိုကြပါတယ်။ နှစ်ယောက် ယှဉ်ပြိုင်ရာမှာ ပြိုင်ဘက်ကို ကြိုးဝိုင်းရဲ့ မြေသားကြမ်းပြင်ပေါ်ကို လှဲချနိုင်တဲ့၊ ဒါမှမဟုတ် ဝိုင်းအပြင်ဘက်ကို တွန်းထုတ်နိုင်တဲ့ သူက အနိုင်ရပါတယ်။ ကြီးမားတဲ့ ခန္ဓာကိုယ်ကြီး နှစ်ခု တွန်းတိုက်ကြတာ အားမာန်ကြီးပါတယ်။ အဓိက ဆူမိုပြိုင်ပွဲကြီးတွေကို တစ်နှစ်ကို ၆ ကြိမ်၊ မဂဏန်း လ တွေမှာ ပြုလုပ်နေပါတယ်။

ဆူမိုယှဉ်ပြိုင်နေပုံ



မနက်ဝိုင်း လေ့ကျင့်မှုတွေကို ကြည့်ရှုလိုရတဲ့ နေရာတွေလည်း ရှိပါတယ်။

မနက်ဝိုင်းလေ့ကျင့်နေပုံ



အဖြေ

- ① 富士山に登ってみたいです。
- ② 新幹線に乗ってみたいです。

Fujisan ni nobotte mita'i de'su.

Shinka'nsen ni notte mita'i de'su.